

ရွှေညီလာ န၊ <ywei nyi la> 朝廷会议，御前会议
 ရွှေညီ က၊ <ywei hnyi> 削平，刨平
 ရွှေထိုး က၊ <ywei hto:> 刨
 ရွှေဝားမ န၊ <ywei d-ma'> 整平圆木头用的一种大刀
 ရွှေပေါ် န၊ <ywei baw/ yei baw> 刨子： ~ စာ 刨花 / ~ စက် 刨床 / ~ သမား 刨工 / ~ သပ် 刨刀上的楔子 / ~ သွား 刨刀 / ~ အိမ် 刨架
 ရွှေပေါ်ထိုက် က၊ <ywei baw tait/yei baw tait> 刨
 ရွှေပေါ်ထိုး က၊ <ywei baw hto: / yei baw hto:> 刨平
 ရွှေပေ I န၊ <ywei baw> 侍从，随从，伙伴 II က၊ <ywei phaw> 和蔼可亲，殷勤
 ရွှေပျင်း က၊ <ywei phin:> (用铤、斧、刀等)把木头削平
 ရွှေရံ က၊ <ywei yan> 跟随，伴随
 ရွှေလိုက် က၊ <ywei lait> 交配，交尾
 ရွှေသမား န၊ <ywei th-ma:> 樵夫
 ရွှေသင်း န၊ <ywei dhin:> 随从，侍从
 ရွှေ I န၊ <ywei:> ① 卷烟用的二等 သနပ်ဖက် ② 优质槟榔子 ③ = ချင်ရွှေ II က၊ <ywei:> ① 挑选，选择，选举： ခင်ဗျားကြိုက်တဲ့စာအုပ်ကို ~ ပါ။ 请挑你喜爱的书。 / သိပ် မျက်နှာ ~ တဲ့ကလေး 认生的孩子 / အစားအသောက် ~ သည်။ 挑食。 ② 赎回，赎当： ပေါင်သောပစ္စည်းကို (၃) လအတွင်းပြန် ~ ရမည်။ 必须在三月内赎回典出的物品。 ③ 付钱取回定做物： ပန်းတိမ်ဆရာထံမှလက်ကောက်ကို ~ ခဲ့သည်။ 付款给首饰匠取回了定做的手镯。
 ရွှေကလေး န၊ <ywei: g-lei:> 【植】① 红豆，相思子(缅甸人用作称黄金的法码) ② 相思子树 Abrus Precatorius Crab's Eyes, or Indian Liquorice, or Wild Liquorice
 ရွှေကောက် က၊ <ywei: kaut> 选举，选拔： ~ တင်မြှောက်သည်။ 推选。 / ~ တင်မြှောက်ခံရသည်။ 当选。 / ~ မဲ 选票
 ရွှေကောက်ပွဲ န၊ <ywei: kaut pwe:> 选举： ~ ကုန်ကျစရိတ် 选举费用
 ရွှေကျ န၊ <ywei: gya'> 被淘汰的
 ရွှေကြီး န၊ <ywei: gyi:> ① 海红豆的种子(用做称金子的法码) ② 海红豆(孔雀豆) Adenan thera Pavonina
 ရွှေချယ် က၊ <ywei: khye> ① 挑选： ကြိုက်တာ ~ ယူပါ။ 随便挑吧！ ② 选择： ~ တင်မြှောက် 选拔
 ရွှေငယ် န၊ <ywei: nge> = ရွှေကလေး
 ရွှေစိမ် က၊ <ywei: si' zit> 挑选，选拔；淘汰
 ရွှေစေ န၊ <ywei: zi'> ① 【植】相思子，红豆(用作称金子的法码) ② (喻)一点儿，微小的： ~ လောက်ထောင်မှသာ ဘောကျသွား။ 一点儿也不喜欢。
 ရွှေစင် က၊ <ywei: sin> 挑选，精选，遴选
 ရွှေတီ န၊ <ywei: di> 【植】(印度)榕树
 ရွှေထုတ် က၊ <ywei: htout> 挑选出，挑出

ရွှေနှုတ် က၊ <ywei: nout> ① 赎回，保释 ② 挑出，选出
 ရွှေယူ က၊ <ywei: yu> ① 选择 ② 赎回，赎当 ③ 花钱取回(定做物)
 ရွှေသန့် က၊ <ywei: than'> 精选
 ရွဲ က၊ <ywe'> ① 歪，斜，ပါးစပ် ~ သည်။ 嘴歪了。 / အိုး ~ ကိုဝလောင်း ~ နှင့်ဖုံး။ (成)以歪对斜。(喻)以其人之道还治其人之身。 / မဲ့ကော ~ ကာပြောသည်။ 做着鬼脸讲话。撇着嘴说话。 ② 偏离正确轨道 ③ 故意作对： တမင်သက်သက် ~ ပြောသည်။ 说话故意顶牛。
 ရွဲစောင်း န၊ <ywe' saun:> 歪斜，倾斜，偏斜
 ရွဲဆိုးဆိုး က၊ <ywe' zo: hso:> 故意调皮捣蛋
 ရွဲတိတ်တိတ်စောင်း က၊ <ywe' ti' ywe' saun:> 歪歪扭扭，歪歪斜斜
 ရွဲယုံ က၊ <ywe' yon> = ရွဲစောင်း
 ရွဲ I န၊ <ywe:> ① 宝石，ကျောက်မျက် ~ 宝石 / ~ မိန်းမ 给宝石凿眼的女工 / ~ ယောက်ျား 给宝石凿眼的男工； 卖宝石的男子 / ~ ကုန်သည် 宝石商人 / ~ မုတ္တာ 珍珠 ② 五彩空心的玻璃球(装饰品) ③ 【地】蛋白石(opal) ④ 佛塔莲花座上方的球状浮雕(见ဝေဝီကိ) ⑤ 眼珠： ~ ကစားသည်။ 骨碌碌地转动着眼珠。 ⑥ 批发商： ငါး ~ 鱼批发商 / ကွမ်း ~ 槟榔批发商 ⑦ 首饰匠用的一种工具 II န၊ <ywe:> 晶莹，水汪汪，水灵： မျက်ရည် ~ နေသည်။ 泪水晶莹。 / မျက်လုံးမှာ ~ ရှိနေတာချစ်စရာ ကောင်းသည်။ 水汪汪的眼睛十分可爱。
 ရွဲကုံး န၊ <ywe: gon:> 五彩玻璃珠项链，珠宝项链
 ရွဲခံရောင်း က၊ <ywe: khan yaun:> 批发
 ရွဲခံဝယ် က၊ <ywe: khan we> 成批买进
 ရွဲတန်ဆာ န၊ <ywe: t-za> ① 一种五彩空心的玻璃球(寺庙、房屋正厅等处用的装饰品) ② 珠宝项链
 ရွဲထွင်း က၊ <ywe: htwin:> 在宝石上凿眼： ~ သမား 宝石凿眼工
 ရွဲရွဲ က၊ <ywe: ywe:> 悬挂，悬着： မျက်ရည်တ ~ နဲ့။ 泪汪汪的。
 ရွဲရွဲငိုက်ငိုက် က၊ <ywe: ywe: ngait ngait> 悬挂着，垂吊状
 ရွဲရွဲခို န၊ <ywe: ywe: so> 水灵；湿漉漉： ရေ ~ နေသော အဝတ် 湿漉漉的衣服
 ရွဲရွဲပြောင် န၊ <ywe: ywe: pyaun> 亮晶晶： အရောင် ~ သည်။ 亮晶晶的。
 ရွဲရွဲအိ န၊ <ywe: ywe: i'> 晶莹莹；丰润： အသား ~ သည်။ 肤如凝脂。
 ရွဲလုံး န၊ <ywe: lon:> 彩色空心玻璃球(一种悬挂于室内的装饰品)
 ရွဲသိ က၊ <ywe: thi> 穿珠子项链